

ဓမ္မခန္ဓာ (၃၇) “လျာထားခံရသူများ” (ဆွဖာတ်)
ဉာဏ်စဉ်တိန်းပေးမှု အမှတ်စဉ်- ၅၈။ သုတ်ဒေသနာ- ၅၄ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -

၁။	ရာထူးအလိုက် လျာထားခံရသူများ-	وَالصَّافَّاتِ صَفًّا ﴿١﴾
၂။	ထိန်းချုပ်အပ်သူအား ထိန်းချုပ်သော သူများ-	فَالزَّاجِرَاتِ زَجْرًا ﴿٢﴾
၃။	သတိပေးတရားတော်အား ရွတ်ဖတ်သူများ- အားဖြင့်	فَالتَّالِيَاتِ ذِكْرًا ﴿٣﴾
၄။	သင်တို့၏ ဘုရားရှင်မှာ တစ်ဆူတည်း ဖြစ်၏။	إِنَّ إِلَهَهُمْ لَوَاحِدٌ ﴿٤﴾
၅။	မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြားရှိ အရာတို့၏ ကံကြမ္မာရှင် ဖြစ်၏။ နေထွက်ရာတို့၏ ကံကြမ္မာရှင် ဖြစ်၏။ ^{၅၄၃}	رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا رَبُّ الْمَشَارِقِ ﴿٥﴾
၆။	ငါအရှင်သည် အနီးဆုံး မိုးကောင်းကင်အား ပြုလုပ်နက္ခတ်များဖြင့် တန်ဆာဆင် ဆင်ယင်ထား၏။	إِنَّا زَيْنَا السَّمَاءِ الدُّنْيَا بِزِينَةِ الْكَوَاكِبِ ﴿٦﴾
၇။	၎င်းကို သောင်းကျန်းသော မကောင်းဆိုးဝါး [☆] ကိုယ်စီမှ ကာကွယ်စောင့်ရှောက်ထား၏။ ^{၅၄၄}	وَحَفِظًا مِّنْ كُلِّ شَيْطَانٍ مَّارِدٍ ﴿٧﴾

(၅၄၃) ကျမ်းတော်တွင် နေထွက်ရာ (အရပ်) များကို အများကိန်းဖြင့် မကြာခဏပြောဆိုပေသည်။ အလားတူ နေဝင်ရာ (အရပ်)များကိုလည်း အများကိန်းဖြင့် မကြာခဏပြောဆိုပေသည်။ ဆိုလိုသည်မှာ အာကာသ ကိုယ်ထည်ကို ပြောဆိုခြင်း ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ခန့်ကပင် ပြောထားသော ကျမ်းမြတ် ကုရ်အ်တွင် သာမန် အရပ်သားများ သိထား သကဲ့သို့ နေသည် အရှေ့ဘက်မှ ထွက်၍ အနောက်ဘက်မှ ဝင်သွားသည်ဟု ပြောဆိုထားခြင်း လုံးဝ မရှိချေ။ နေသည် သာမန်အရပ်သားများ ထင်ထားဘိသကဲ့သို့ ဝင်သွားသည်ဟု ထွက်လာသည်ဟု မရှိချေ။ နေသည် သူ့လမ်းကြောင်းပေါ်တွင် အမြဲရှိနေ၍-(၃၆:၄၀) ကမ္ဘာ၏ လည်ပတ်ခြင်းပေါ်၌သာ နေ့နှင့်ည ဖြစ်ပေါ်နေရပေသည်။ ဤသုတ်တော်မှ ပြောဆိုသော နေထွက်ရာများ ဆိုသည်မှာ ကမ္ဘာအရပ် လွတ်သော နေ၏ အလင်းရောင် အမြဲရှိနေသည့် အာကာသ ကိုယ်ထည်အား ပြောဆိုခြင်းသာ ဖြစ်ပေသည်။ ၎င်းကို ဆက်လက်ဖော်ပြပါ သုတ်တော် (၆)၌ ထင်ရှားစွာ တွေ့ရပေသည်။

(၅၄၄) မကောင်းဆိုးဝါးများ ဆိုသည်မှာ လူသားများပင်ဖြစ်၍၊ ရှေးပဝဏသီမှ ခေတ်နောက်ကျနေသော ကျမ်းအို ကျမ်းပျက် မိရိုးဖလာများကို ဖက်တွယ်လျက် လူသားတို့အား ဦးဆောင်မှုပေးနေသော ဘာသာရေး ခေါင်းဆောင်များကို ဆိုလိုပေသည်။ ၂:၃၀။ ၃၄:၄၁။ ထိုသုတ်တို့သည် အာကာသ မှ ကြယ် နက္ခတ်တို့ကို ကြည့်၍ ဗေဒင် တွက်ချက်နေခြင်းဖြင့်သာ အချိန်ကုန်နေရ၍- အမှန်တကယ် နက္ခတ်တာရာတို့ သဘောတရား အမှန်ကို သိနိုင်ခြင်းမှ ကာဆီးခံနေရပေသည်။ သူတို့၏ ပညာရပ်များမှာ လူသားအများ အသိဉာဏ် ပွင့်လာလေလေ တန်ပြန်စေကြောခြင်း ခံရလေလေ ဖြစ်ကြောင်း သုတ်တော် အမှတ် (၈) တွင် အတိအကျ ပြောဆို ထားပေသည်။

၈။	<p>لَا يَسْمَعُونَ إِلَى الْمَلَأِ الْأَعْلَى وَيُفْذِفُونَ مِنْ كُلِّ جَانِبٍ ﴿٨﴾</p> <p>☆၃၇:၆၉ ၎င်းတို့သည် အပေါ်စီးမှ ရှိသော အကြံပေးတို့အား ကြားနာနိုင်သည် မဟုတ်ချေ။ သူတို့အား အဘက်ဘက်မှ တန်ပြန်ခြင်းကို ခံရစေ၏။*</p>
၉။	<p>دُحُورًا وَلَهُمْ عَذَابٌ وَاصِبٌ ﴿٩﴾</p> <p>မောင်းထုတ်ပစ်လော့၊ သူတို့အတွက် အတွင်း ဝင်ကြွေးသည် ရှိနေ၏။^{၈၉၅}</p>
၁၀။	<p>إِلَّا مَنْ خَطِفَ الْخَطْفَةَ فَأَتْبَعَهُ شِهَابٌ ثَاقِبٌ ﴿١٠﴾</p> <p>သုတ်ကနေ လစ်ထွက်သွားသူကိုသာ၊ သူ့နောက်သို့ အလင်းအလျှင် မီးကူးခြင်းသည် လိုက်၏။^{၈၉၆}</p>
၁၁။	<p>فَاسْتَفْتِهِمْ أَهُمْ أَشَدُّ خَلْقًا أَمْ مَنْ خَلَقْنَا إِنَّا خَلَقْنَاهُمْ مِنْ طِينٍ لَازِبٍ ﴿١١﴾</p> <p>“ငါအရှင်၏ ဖြစ်တည်ပေးခြင်းများထက် ၎င်းတို့အား ဖြစ်တည်စေခြင်းသည် ပိုမို ခက်ခဲသလော”ဟု သူတို့အား မေးလော့၊ ငါသည် သူတို့အား တွယ်ကပ်သော မြေမှ ဖြစ်တည်စေ၏။^{၈၉၇}</p>
၁၂။	<p>بَلْ عَجِبْتَ وَيَسْخَرُونَ ﴿١٢﴾</p> <p>အမှန်မှာ၊ သင် စိတ်လှုပ်ရှားရသည်မှာ-သူတို့ လှောင်ပြောင်လျှင်၊</p>
၁၃။	<p>وَإِذَا ذُكِّرُوا لَا يَذْكُرُونَ ﴿١٣﴾</p> <p>သူတို့အား သတိပေါ်ပေးသောအခါ- သတိမမူကြလျှင်၊</p>
၁၄။	<p>وَإِذَا رَأَوْا آيَةً يَسْتَسْخِرُونَ ﴿١٤﴾</p> <p>သူတို့အား သုတ်ဒေသနာအား ဆင်ခြင်စေသောအခါ- လှောင်ပြောင်ကြလျှင်- ဖြစ်၏။</p>
၁၅။	<p>وَقَالُوا إِن هَذَا إِلَّا سِحْرٌ مُّبِينٌ ﴿١٥﴾</p> <p>သူတို့က ပြောကြသည်မှာ “ဤသည်မှာ ရှင်းလင်းသော မှော်အတတ်သာ ဖြစ်၍၊</p>

(၈၉၅) ထိုရေးဟောင်း သူများက ဤစကြာဝဠာအား ဖြစ်တည်ပေးသော မူလဇစ်မြစ်ရှင် ဟူ၍ မရှိ၊ မိမိ၏ (သတ္တဝါတို့၏) စိတ်အင်အားကြောင့်သာ ဖြစ်သည်ဟု မိမိစိတ်ကိုသာ ညှင်းဆဲလျက် ဘဝ၏ လွတ်မြောက်ခြင်းကို ရှာကြံနေကြပေသည်။ အစကို မသိဘဲ အဆုံးစွန် ဆိုသည်ကို ရှာကြံနေခြင်း မှာ သူတို့၏ အတွင်းစိတ်ကိုသာ ညှင်းဆဲနေခြင်း သို့မဟုတ် အတွင်း ဝင်ဒုက္ခသင့်နေခြင်းသာ ဖြစ်တော့သည်ဟု ကျမ်းတော်က ဆိုပေသည်။

(၈၉၆) ထိုသူတို့၏ အယူများမှာ ဒသန အားနည်းလာသည်ကို သိ၍- ဆွေးနွေးခြင်း မရှိဘဲ လစ်ထွက်သွားသူများအား သူတို့၏ သားစဉ်မြေး ဆက်များမှ ပညာတတ်များက မေးမြန်းလာခြင်းသည် သူတို့အတွက် မီးအပူကဲ့သို့ ဖြစ်ရ၍ ၎င်းမှာ သူတို့၏ နောက်သို့ အလင်းအလျှင် လိုက်သကဲ့သို့ ကပ်လိုက်လာပေတော့မည်။

(၈၉၇) ဖန်ဆင်းခြင်း (ဖြစ်တည်ပေးခြင်း) သဘောတရားကို မယုံကြည် လက်မခံသူများမှာ ယခုခေတ်တွင်မှ ပေါ်ပေါက်လာခြင်း မဟုတ်ချေ။ အစ္စလာမ် သာသနာ မပေါ်မီကတည်းက ရှိနေ၍၊ အစ္စလာမ် သာသနာပေါ်လာသော အခါတွင်လည်း ၎င်းတို့မှာ အလွန် အားကောင်းကြောင်း ကျမ်းတော်တွင် မကြာခဏ ဖော်ပြပေသည်။ အစ္စလာမ်သာသနာက ထိုလူသားများအား ဖန်ဆင်းခြင်း သဘောတရားကို ရှင်းပြရာ၌ စကြာဝဠာ ဖြစ်တည်စေပုံကို မကြာခဏကိုးကား၍- သက်သေပြ ရှင်းပြပေသည်။ စကြာဝဠာတစ်ခုလုံး ဖြစ်တည်လာပုံကို သက်သေပြခြင်းမှာ လူသား ဆိုသည့် အရာနှင့် နှိုင်းယှဉ်လျှင် စကြာဝဠာကြီးမှာ မနှိုင်းယှဉ်လောက်အောင် ကြီးကျယ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ကြီးကျယ်သော အရာသည်ပင် ဖြစ်တည်ခံ ဖြစ်လျှင် ထို၌ မှီတည်နေရသော လူသား ဆိုသည်မှာ ပြောလောက်ဘွယ် မရှိချေ- သို့သော် လူသားသည် အမြဲ ဝိဇ္ဇာစီးလျက် မိမိကိုယ် မိမိ မသုံးသပ်သည်က များပေသည်။ ယခုခေတ်တွင် အာကာသရေးရာ သုတေသီများ၊ ကမ္ဘာကျော် ပညာရှင်ကြီးများ၊ နိုင်ငံရေးသမားများ၊ သတင်းစာ နယ်ဇင်း သမားများ၊ ခန္ဓာဗေဒဆိုင်ရာ ပါမောက္ခကြီးများ အပါအဝင် များစွာသော ပညာတတ်လူတန်းစားများမှ သူတို့ မိရိုးဖလာမှ မုန်းတီးလှပါသည် ဟု ဆိုသော အစ္စလာမ်သာသနာသို့ အစုလိုက် အပြုံလိုက် တိုး၍တိုး၍ ဝင်လာနေတော့သည်။ ကွန်မြူနစ်စနစ်၏ အကူအညီဖြင့် ဖန်ဆင်းရှင် မရှိ ဟူသော ဝါဒအား ရပ်တည်ခဲ့သော ဆရာတော်ကြီးများသည် တကယ်လက်တွေ့ သုတေသီတို့၏ ဖန်ဆင်းရှင် ရှိသည်ဟု ထုတ်ဖော်လာခြင်းများကို ကာကွယ်ထားနိုင်စွမ်း မရှိတော့ချေ။ ဤသုတ်တော်မှ ငါသည် သူတို့အား တွယ်ကပ်သော မြေမှ ဖြစ်တည်စေခဲ့သည် ဟု ဆိုထားသော ဝါကျမှ သူတို့အား ဆိုသည်မှာ သုတ်တော် (၁)မှ (၁၀)ထိ ဆရာတော်ကြီးများ ပြောနေသည့် မလာအီကာဟ်များ၊ ရိုင်တွန် များအားလုံး အကြီးဝင်ပေသည်။

၁၆။	<p>﴿أَنْذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَنَا لِمَبْعُوثُونَ﴾ ကျွန်ုပ်တို့ သေကြေပြီးသော် မြေမှုန့်များ အရိုးများ ဖြစ်ပြီးမှ ပြန်လည် ထွက်ပေါ်ရမည်လော။</p>
၁၇။	<p>﴿وَأَبَاؤُنَا الْأَوْلُونَ﴾ သို့မဟုတ် ကျွန်ုပ်တို့၏ ရှေးဦးပထမ ဘိုးဘုရားသည်ကော။” ဟု ဖြစ်၏။</p>
၁၈။	<p>﴿قُلْ نَعَمْ وَأَنْتُمْ دَاخِرُونَ﴾ “ဟုတ်ကဲ့၊ သင်တို့သည် အရှက်ကွဲရမည်သာတည်း။” ဟု ပြန်ပြောလော့။</p>
၁၉။	<p>﴿فَاتِمًا هِيَ زَجْرَةٌ وَاحِدَةٌ فَإِذَا هُمْ يَنْظُرُونَ﴾ ယင်းမှာ- အော်သံကြီး တစ်ခုမျှသာ ဖြစ်၏။ ထိုအချိန်တွင် သူတို့ ရှုစားရလတ္တံ့။^{၈၄၈}</p>
၂၀။	<p>﴿وَقَالُوا يَا وَيْلَنَا هَذَا يَوْمُ الدِّينِ﴾ “ကျွန်ုပ်တို့များနယ်၊ ဤသည် စီရင်ချက်ချသော နေ့ကာလပါတကား၊” ဟု ညည်းညူရလတ္တံ့။</p>
၂၁။	<p>﴿هَذَا يَوْمُ الْفَصْلِ الَّذِي كُنْتُمْ بِهِ تُكَذِّبُونَ﴾ ဤသည် သင်တို့က ငြင်းဆန်ခဲ့သော မှန်မှားဆုံးဖြတ်သည့် နေ့ပင်တည်း။</p>
၂၂။	<p>﴿احْشُرُوا الَّذِينَ ظَلَمُوا وَأَزْوَاجَهُمْ وَمَا كَانُوا يَعْبُدُونَ﴾ အဝိဇ္ဇာစီးသောသူတို့နှင့် သူတို့၏ ရဲဘော်ရဲဘက်များ၊[☆] သူတို့ကိုးကွယ်ခဲ့သည်များကို စုရုံးစေမည်ပင်။</p>
၂၃။	<p>﴿مِنْ دُونِ اللَّهِ فَاهْدُوهُمْ إِلَى صِرَاطِ الْجَحِيمِ﴾ ပရမတ်ဘုရားရှင်မှအပ၊ သူတို့အား ငရဲဘုံ လမ်းစဉ်သို့ ညွှန်ခဲ့သည်ချည်း ဖြစ်၏။</p>
၂၄။	<p>﴿وَقِفُوهُمْ إِنَّهُمْ مَسْئُولُونَ﴾ ရပ်တန်းကရပ်စေ၍ သူတို့အား စစ်ဆေးမေးမြန်းမည်မှာ-</p>
၂၅။	<p>﴿مَا لَكُمْ لَا تَنَاصَرُونَ﴾ “သင်တို့အား အဘယ်အရာက မကူညီစေနိုင်သနည်း၊” ဟု ဖြစ်၏။</p>
၂၆။	<p>﴿بَلْ هُمْ الْيَوْمَ مُسْتَسْلِمُونَ﴾ အမှန်မှာ ထိုနေ့ကာလ၌ သူတို့အား တိတ်ဆိတ်ငြိမ်သက်စေ၍၊</p>
၂၇။	<p>﴿وَأَقْبَلَ بَعْضُهُمْ عَلَى بَعْضٍ يَتَسَاءَلُونَ﴾ သူတို့အချင်းချင်း ချည်းကပ်လာလျက် မေးမြန်းကြမည်မှာ-</p>
၂၈။	<p>﴿قَالُوا إِنْكُمُ كُنْتُمْ تَأْتُونَنَا عَنِ الْيَمِينِ﴾ “သင်တို့သည် ကျွန်ုပ်တို့ထံသို့ ညာလက်မှ ချည်းကပ်ရောက်လာခဲ့၏။” ဟု ပြောဆိုခြင်း ဖြစ်၏။^{၈၄၉}</p>

(၈၄၈) လောက စကြာဝဠာ အပေါင်းအား ဖြစ်တည်စေသည့် ပရမတ်ဘုရားရှင်ဟူသည် ရှိ၏ဟု ပညာရှင်များ၏ သက်သေပြချက်ကြီး ထွက်ပေါ်လာ သောနေ့တွင် သဘာဝတရားကြောင့် ဖြစ်ရသည် ဟု ဆိုသော သူတို့မှ မပြောနိုင် မဆိုနိုင် ကြက်သေသေ၍ ကြည့်နေရမည်ပင် ဖြစ်၏။

(၈၄၉) ပရမတ်ဘုရားရှင် မရှိဟု ဖုံးကွယ်ထားသူတို့မှာ ဘုရားမဲ့ဝါဒီ ဘယ်ယိမ်းများသာ ဖြစ်၏။ သို့သော် သူတို့သည် ဘုရားတရားအား ကြည်ညို လေးစား လိုသော လူထုအား လှည့်စားရန် သူတို့ကိုယ် သူတို့ ဘာသာတရားကို လက်ခံသော ညာယိမ်းများကဲ့သို့ ချည်းကပ်ခဲ့ခြင်း ဖြစ်ပေသည်။

၂၉။	<p>﴿قَالُوا بَلْ لَمْ تَكُونُوا مُؤْمِنِينَ﴾ သူတို့ ပြန်ပြောကြသည်မှာ “အမှန်မှာ၊ သင်တို့ကိုယ်တိုင် မယုံကြည်ခဲ့သူများ ဖြစ်၏။-</p>
၃၀။	<p>﴿وَمَا كَانَ لَنَا عَلَيْكُمْ مِنْ سُلْطَانٍ بَلْ كُنْتُمْ قَوْمًا طَٰغِينَ﴾ ကျွန်ုပ်တို့မှာ သင်တို့အပေါ်၌ သြဇာအာဏာ မရှိချေ။ အမှန်မှာ သင်တို့သည် စည်းပျက်သော လူမျိုးသာ ဖြစ်၏။</p>
၃၁။	<p>﴿فَحَقَّ عَلَيْنَا قَوْلُ رَبِّنَا إِنَّا لَذَٰئِقُونَ﴾ ကံကြမ္မာရှင်၏ မုက္ခပါတ်တော်သည် သစ္စာတရားပင် ဖြစ်၏။ ကျွန်ုပ်တို့ မြည်းစမ်းရမည်ပင်-</p>
၃၂။	<p>﴿فَآغْوَيْنَاكُمْ إِنَّا كُنَّا غَاوِينَ﴾ ကျွန်ုပ်တို့ကိုယ်တိုင် မှားနေခြင်းကြောင့်၊ သင်တို့အား အမှားသို့ ပို့ခဲ့ပြီ။” ဟု ဖြစ်၏။^{၅၅၀}</p>
၃၃။	<p>﴿فَإِنَّهُمْ يَوْمَئِذٍ فِي الْعَذَابِ مُشْتَرِكُونَ﴾ ထို့ကြောင့် ထိုနေ့ကာလ၌ သူတို့အားလုံး ရောပြွန်းလျက် ဝင့်ကြွေးကိုခံရစေ၏။</p>
၃၄။	<p>﴿إِنَّا كَذَٰلِكَ نَفَعُ الْمُجْرِمِينَ﴾ ဤသည် ငါအရှင်က ရာဇဝတ်ကောင်တို့အတွက် မည်သို့ ပြုလုပ်ခြင်း ဖြစ်၏။</p>
၃၅။	<p>﴿إِنَّهُمْ كَانُوا إِذَا قِيلَ لَهُمْ لَا إِلَهَ إِلَّا اللَّهُ يَسْتَكْبِرُونَ﴾ သူတို့အား “ပရမတ်ဘုရားရှင်မှအပ အခြားဘုရားဟူ၍ မရှိ” ဟု ပြောသောအခါ၊ သူတို့သည် မာနတက်နေကြ၍၊</p>
၃၆။	<p>﴿وَيَقُولُونَ إِنَّا لَنَارِكُوا إِلَهَٰتِنَا لَشَاعِرٍ مَّجْنُونٍ﴾ “လက်နာဆရာ အရူးတစ်ယောက်ကြောင့် ကျွန်ုပ်တို့၏ ဘုရားများကို ချန်ထားရမည်လော၊” ဟု ဆိုကြ၏။^{၅၅၁}</p>
၃၇။	<p>﴿بَلْ جَاءَ بِالْحَقِّ وَصَدَّقَ الْمُرْسَلِينَ﴾ အမှန်မှာ သူသည် ပရမတ္ထသစ္စာဖြင့် ရောက်ရှိလာ၏။ ဥဏ်စဉ်တော်ဆောင်အပေါင်းကိုလည်း ဖြောင့်မှန်ကြောင်းပြ၏။</p>
၃၈။	<p>﴿إِنَّكُمْ لَذَٰئِقُوا الْعَذَابِ الْأَلِيمِ﴾ စူးနစ်နာကျင်သော ဝင့်ကြွေးဒဏ်အား သင်တို့ ဧကန် မြည်းစမ်းကြကုန်လော့။</p>
၃၉။	<p>﴿وَمَا تَجْزُونَ إِلَّا مَا كُنْتُمْ تَعْمَلُونَ﴾ သင်တို့ ကျင့်ကြံခဲ့သည်မှ အပ အခြား အကျိုးဆက် မရှိချေ။</p>

(၅၅၀) မျိုးရိုးစဉ်ဆက် လိမ်လည်လာခဲ့ခြင်းကြောင့် သူတို့ကိုယ်တိုင် မှားနေခြင်းကို အမှန်ဟု ထင်နေပေသည်။ ထို့ကြောင့် သူတို့အမှန်ဟု ထင်နေသည့် အမှားတရားအား အခြားလူများ အပေါ်၌ စေတနာထားကာ ဒဏ်တည်ဆောက် လမ်းပြနေခြင်းများ ဖြစ်ပေသည်။

(၅၅၁) ကိုယ်တော်မူဟမ္မဒ်သည် ကမ္ဘာလူသားထုကြီး တစ်ရပ်လုံးအတွက် အလွန် ကျေးဇူးကြီးမားလှပေသည်။ လူပုဂ္ဂိုလ်ကိုးကွယ်ရေးကို အားသန်နေသော လူသားတို့အား “လာအိုလာဟ အိုလ္လာဟ်- ပရမတ်ဘုရားရှင်မှ အပ အခြားဘုရားဟု မရှိ” ဟူ၍ ယတိပြတ်ကြေငြာ၍၊ အခြားသော သတိမရသေးသည့် လူသားများအား သတိဖော်ပေးသော အနေဖြင့် ကမ္ဘာ့မူ ဆလင်တစ်ရပ်လုံးကိုလည်း ဤစာပိုဒ်ကလေးအား နေ့စဉ်ရက်ဆက် ကြွေးကြော်စေခဲ့ပေသည်။ ကိုယ်တော်မူဟမ္မဒ်အနေဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ခံယူလိုက ပုဂ္ဂိုလ်ရေးကိုးကွယ်ခံရခြင်းကို အချိန်မရွေးထူထောင်နိုင်သော်လည်း- ထိုကဲ့သို့ ပုဂ္ဂိုလ်ရေးကိုးကွယ်ခံမှုကို မထူထောင်ခဲ့ခြင်း အတွက် “အရူး” ဟုပင် စွပ်စွဲခံခဲ့ရပေသည်။ ကမ္ဘာ့ ဘာသာရေးသမားတို့မှာ ဘုရားရှိပါသည်ဟု ကြွေးကြော်နေသော်လည်း- မိမိတို့အား ပုဂ္ဂိုလ်ရေး ကိုးကွယ်ခံရခြင်းအား အရောင်မှိန်မသွားစေရန်- အမှန်တကယ် ကိုးကွယ် ယုံကြည်ရမည့် ပရမတ်ဘုရားအား နောက်ကွယ်၌ ထိန်ဂုတ်ထားသည်က များပေသည်။

၄၀။	إِلَّا عِبَادَ اللَّهِ الْمُخْلِصِينَ ﴿٤٠﴾ ပရမတ်ဘုရားရှင်အား ကယ်တယ်ရှင်သန့်သန့်ဟု ကိုးကွယ်သူတို့သာ ကင်း၏။
၄၁။	أُولَئِكَ لَهُمْ رِزْقٌ مَعْلُومٌ ﴿٤١﴾ ထိုသူများအတွက် သိပြီးသား ရိက္ခာတို့မှာ-
၄၂။	فَوَاكِهٌ وَهُمْ مُكْرَمُونَ ﴿٤٢﴾ သစ်သီးဝလံများ ဖြစ်၏။ သူတို့အား ကျက်သရေရှိစေမည်မှာ-
၄၃။	فِي جَنَّاتِ النَّعِيمِ ﴿٤٣﴾ ဂုဏ်ပေးသော သုခံဘုံရှိ၊
၄၄။	عَلَى سُرُرٍ مُتَقَابِلِينَ ﴿٤٤﴾ ပလ္လင်များပေါ်၌ အချင်းချင်း နီးကပ်လျက် ဖြစ်၏။
၄၅။	يُطَافُ عَلَيْهِمْ بِكَأْسٍ مِنْ مَعِينٍ ﴿٤٥﴾ စမ်းရေ ခွက်ဖြင့် သူတို့ထံသို့ လှည့်လည်ပေး၍-
၄၆။	بِبَيْضَاءَ لَذَّةٍ لِلشَّارِبِينَ ﴿٤٦﴾ သောက်သုံးသူတို့အတွက် ဖြူစင် အရသာ ရှိစေ၏။
၄၇။	لَا فِيهَا غَوْلٌ وَلَا هُمْ عَنْهَا يُنْزَفُونَ ﴿٤٧﴾ ထို၌ ညစ်ညမ်းခြင်းမရှိ၊ အမောမပြေခြင်း မရှိချေ။
၄၈။	وَعِنْدَهُمْ قَاصِرَاتُ الطَّرْفِ عِينٌ ﴿٤٨﴾ သူတို့၏ ထံပါး၌ ရှိသော မျက်ရိပ် မျက်ခြည် တည်ငြိမ်သူတို့သည် မျက်လုံးများကို-
၄၉။	كَأَنَّهُنَّ بَيْضٌ مَكْنُونٌ ﴿٤٩﴾ ကွဲတတ်သည့် ဥကဲ့သို့ စောင့်ထိန်းထား၏။ ^{၅၅}
၅၀။	فَأَقْبَلَ بَعْضُهُمْ عَلَى بَعْضٍ يَتَسَاءَلُونَ ﴿٥٠﴾ သူတို့ အချင်းချင်း ချည်းကပ်လျက် ပြောဆိုမေးမြန်းကြသော်-
၅၁။	قَالَ قَائِلٌ مِنْهُمْ إِنِّي كَانَ لِي قَرِينٌ ﴿٥١﴾ သူတို့မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်မှာ “ကျွန်ုပ်၌ မိတ်ဆွေ တစ်ဦးရှိ၍၊

(၅၅) ဤသုတ်တော်များမှ စောင့်ထိန်းသော မျက်လုံးများကို ထိုထိုလိင်ဖြင့် ဖော်ပြသောကြောင့် သုတ်တော် ၄၈ တွင် ဖော်ပြသော ထိုကုသိုလ် အကျိုးကို ခံစားရမည့် သူများအတွက် အဖော်မှာ နတ်ကညာများဟု အဓိပ္ပာယ်သက်ရောက်စေမည့် အမျိုးသမီးများ ဖြစ်ရမည်ဟု မသုံးသပ် သင့်ပေ။ ထိုနာမ်စားမှာ ဖော်ပြပါ မျက်လုံးအမျိုးအစားကို ဖော်ပြသည့် အသုံးအနှုန်းသာ ဖြစ်၍၊ စက္ခုအိန္ဒြေတည်ငြိမ်မှုကို ဖော်ပြခြင်း ဖြစ်ပေသည်။ ရုပ် ခန္ဓာ နှင့် ဉာဏ်ခန္ဓာအား ထပ်တူပြု မခံစားသင့်ချေ။ ဤမျက်လုံး ပိုင်ရှင်များကို မဖော်ပြမှီ သုခဘုံသားတို့အား ဖော်ပြခြင်း ဖြစ်သည့် စကား သူတို့တွင် ဆိုသည်မှာ အမျိုးသား အမျိုးသမီး အကုန်ပါဝင်နေပေသည်။ သုခဘုံတွင် အမျိုးသား တစ်မျိုးတစ်စားသည်သာ ခံစားရမည်ဟု ကျမ်းတော်၏ မည် သည့် နေရာတွင်မှ မဆိုပေ။ ထို့ကြောင့် သူတို့၏ အဖော်များဆိုသည်မှာလည်း ထိုသုခဘုံသာ အမျိုးသား အမျိုးသမီးအပေါင်းတို့၏ အဖော် အမျိုး သား အမျိုးသမီး အားလုံးကို ဆိုလိုခြင်း ဖြစ်ပေသည်။ (၄၈:၅၅)။

၅၂။	<p>يَقُولُ إِنَّكَ لَمِنَ الْمُصَدِّقِينَ ﴿٥٢﴾</p> <p>၎င်းက ဆိုသည်မှာ- သင်သည် ဖြောင့်ဖြောင့်မှန်မှန်ပင်-</p>
၅၃။	<p>أَئِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَأَنْتَا لَمَدِينُونَ ﴿٥٣﴾</p> <p>ကျွန်ုပ်တို့ သေ၍၊ မြေမှုန့်များ အရိုးများ ဖြစ်ပြီးသော်၊ ကျွန်ုပ်တို့အတွက် စီရင်ချက်ရှိသည်ဟု ဆိုသလော-”ဟု ဖြစ်၏။</p>
၅၄။	<p>قَالَ هَلْ أَنْتُمْ مُطَّلِعُونَ ﴿٥٤﴾</p> <p>သူက သင်တို့ ကြည့်လိုကြသလော ဟု ဆို၍၊</p>
၅၅။	<p>فَاطَّلَعَ فَرَآهُ فِي سَوَاءِ الْجَحِيمِ ﴿٥٥﴾</p> <p>ကြည့်လိုက်သော် ၎င်းအား ငရဲ အသွင်ထဲ၌ မြင်ရ၏။</p>
၅၆။	<p>قَالَ تَاللَّهِ إِنْ كِدْتَ لِتَرُدِّينِي ﴿٥٦﴾</p> <p>ငရဲသား သူက ပရမတ်ဘုရားရှင်အား တိုင်တည်၍ ပြောသည်မှာ “သင်သည် ကျွန်ုပ်အား ပျက်စီးစေတော့မလို ဖြစ်၏။</p>
၅၇။	<p>وَلَوْ لَا نِعْمَةٌ رَبِّي لَكُنْتُ مِنَ الْخَاسِرِينَ ﴿٥٧﴾</p> <p>အရှင်သည်သာ ကျွန်ုပ်အား ဂုဏ်မပေးခဲ့လျှင်၊ ကျွန်ုပ်သည် အသင့်ပြင်နေရသူတို့မှ ဖြစ်ရလတ္တံ့။^{၅၇၃}</p>
၅၈။	<p>أَفَمَا نَحْنُ بِمَيِّتِينَ ﴿٥٨﴾</p> <p>ကျွန်ုပ်တို့သည် မသေရတော့ပြီလော။</p>
၅၉။	<p>إِلَّا مَوْتَنَا الْأُولَىٰ وَمَا نَحْنُ بِمُعَذَّبِينَ ﴿٥٩﴾</p> <p>ပထမအကြိမ်သေခြင်းသာ ရှိသလော၊ ကျွန်ုပ်တို့အား ဝင့်ကြွေးများ မသင့်တော့ပြီလော၊ ဟု ဖြစ်၏။</p>
၆၀။	<p>إِنَّ هَذَا لَهُوَ الْفَوْزُ الْعَظِيمُ ﴿٦٠﴾</p> <p>ကေနပ်ပင် ဤသို့ မဟာ အောင်မြင်မှုမှာ-</p>
၆၁။	<p>لَمِثْلٍ هَذَا فَلْيَعْمَلِ الْعَامِلُونَ ﴿٦١﴾</p> <p>ကျင့်ကြံသူများ၏ ဤသို့ ကျင့်ကြံမှုအတွက် ဥပမာပင် ဖြစ်၏။</p>
၆၂။	<p>أَدَلِّكَ خَيْرٌ نَزَّلْنَا أَمْ شَجَرَةُ الزَّقُّومِ ﴿٦٢﴾</p> <p>ဤသို့ ဧည့်ခံခြင်းသည် ကောင်းသလော၊ သို့မဟုတ် ပဒိုင်းပင်ကို လိုသလော။^{၅၇၄}</p>
၆၃။	<p>إِنَّا جَعَلْنَاهَا فِتْنَةً لِلظَّالِمِينَ ﴿٦٣﴾</p> <p>ကေနပ်ပင် ငါသည် ၎င်းကို အမိုက်ကောင်များ အတွက် အကျိုးသက်ဘို့ရာ စီမံထား၏။</p>

(၅၇၃) ပျက်စီးရန် အသင့်ပြင်နေရသူတို့မှ ဖြစ်ရလတ္တံ့။

(၅၇၄) شَجَرَةُ الزَّقُّومِ ရုဂျရဟ် ဇကွန်းမ် ကို ဆရာတော်ကြီးများက ရှားဖောင်းပင်ဟု ဘာသာပြန်ကြပေသည်။ ထိုအပင်မှာ အဆူးများရှိ၍ စူးနစ်သော အနံ့၊ ခါးသည်းသော အရသာ၊ သေစေလောက်သော အဆိပ် ရှိသော အပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသွင်ရှိသော အပင်မှာ ပဒိုင်းပင်သာ ဖြစ်ပေသည်။ ရှားဖောင်းပင် မဟုတ်ချေ။ ရှားဖောင်းပင်သည် အပင်ကိုယ်ထည်တွင် အစူးငယ်များ ရှိသော်လည်း အပွင့်ကို စားသုံးနိုင်သည်။ ဆေးဘက်လည်းဝင်ပေသည်။ ထို့ကြောင့် ဇကွန်းမ်၏ အဓိပ္ပါယ်နှင့် မတူချေ။ ဇကွန်းမ်၏ အဓိပ္ပါယ်နှင့် အနီးကပ်ဆုံးတူသော အပင်မှာ ဆုတ်လျှင်စူး၊ နမ်းလျှင်မူး၊ စားလျှင်ရူးသော အပင်တွင် စူးရှိသည့် ပဒိုင်းပင်နှင့်သာ အနီးကပ်ဆုံးတူပေသည်။ ဤသည်လည်း အနည်းကပ် ဆုံးတူသော အပင်နှင့် ဝေါဟာရ ဖလှယ်ခြင်းသာ ဖြစ်၍ ကျမ်းတော်က ၎င်းသည် ကျိန်စာမိသော အပင်ဟု သုံးပေသည်။ (၁၇း၆၀)။

၆၄။	<p>﴿إِنَّهَا شَجَرَةٌ تَخْرُجُ فِي أَصْلِ الْجَحِيمِ﴾ ၎င်းသည် ငရဲဘုံ၏ အောက်ခြေတွင် ပေါက်ရောက်သော အပင်တစ်ပင် ဖြစ်၏။</p>
၆၅။	<p>﴿طَلَعَهَا كَأَنَّهُ رُؤُوسُ الشَّيَاطِينِ﴾ ၎င်းမှ မကောင်းဆိုးဝါး၏ ဦးခေါင်းကဲ့သို့ သီးပွင့်၏။</p>
၆၆။	<p>﴿فَإِنَّهُمْ لَأَكْلُونَ مِنْهَا فَمَالِؤُونَ مِنْهَا الْبُطُونَ﴾ ကေနပ်ပင် သူတို့သည် ၎င်းမှ စားသုံးရ၍၊ ဗိုက်ပြည့် တင်းကား ရတော့၏။</p>
၆၇။	<p>﴿ثُمَّ إِنَّ لَهُمْ عَلَيْهَا لَشَوْبًا مِّنْ حَمِيمٍ﴾ ထို့နောက် သူတို့အား ကျိုက်ကျိုက်ဆူသော ရေကို အပေါ်မှ သောက်ချစေ၏။</p>
၆၈။	<p>﴿ثُمَّ إِنَّ مَرْجِعَهُمْ لَإِلَى الْجَحِيمِ﴾ ထို့နောက် သူတို့အား ငရဲဘုံဘက်သို့ ပြန်လှည့်စေပြီ။</p>
၆၉။	<p>﴿إِنَّهُمْ أَلْفَاؤُا آَبَاءَهُمْ ضَالِّينَ﴾ သူတို့သည် သူတို့၏ မိရိုးအား လမ်းလွဲနေကြောင်း တွေ့ရတော့၏။</p>
၇၀။	<p>﴿فَهُمْ عَلَىٰ آَثَارِهِمْ يُهْرَعُونَ﴾ သူတို့သည် ၎င်းတို့၏ ခြေရာများပေါ် ကြိုတင်ဆုံးဖြတ်စိတ်ဖြင့် လိုက်၏။</p>
၇၁။	<p>﴿وَلَقَدْ ضَلَّ قَبْلَهُمْ أَكْثَرُ الْأَوَّلِينَ﴾ သူတို့မတိုင်မှီ ရှေးဦးပထမ မျိုးဆက်များစွာသည် လွဲမှားမှု၌ ရှိနေခဲ့သည်ပင်။</p>
၇၂။	<p>﴿وَلَقَدْ أَرْسَلْنَا فِيهِمْ مُّنذِرِينَ﴾ ငါသည် သူတို့ထဲမှ သတိပေးသူများကို စေစားခဲ့ပြီ။</p>
၇၃။	<p>﴿فَاتَّظَرُ كَيْفَ كَانَ عَاقِبَةُ الْمُنذِرِينَ﴾ သတိပေးခံရသူများ မည်သို့ ဇာတ်သိမ်းခဲ့သည်ကို စောင့်ကြည့်ကြလော့။</p>
၇၄။	<p>﴿إِنَّا عِبَادَ اللَّهِ الْمُخْلَصِينَ﴾ ပရမတ်ဘုရားရှင်အား ကယ်တင်ရှင်သန့်သန့်ဟု ကိုးကွယ်သူတို့သာ ကင်း၏။</p>
၇၅။	<p>﴿وَلَقَدْ نَادَانَا نُوحٍ فَلَنِعْمَ الْمُجِيبُونَ﴾ နူးဟ်သည် ငါထံ၌ မုချ ဆုတောင်းပန်ထွာ၏။ ငါသည် ဂုဏ်ပေး အလိုတူသော အရှင် ဖြစ်၏။</p>
၇၆။	<p>﴿وَجَنَّبَاَهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ﴾ ငါသည် သူနှင့် သူ့ပိုင်းသားတို့အား ကြီးမားသော ဘေးဒုက္ခမှ ကယ်နှုတ်တော်မူ၏။</p>
၇၇။	<p>﴿وَجَعَلْنَا ذُرِّيَّتَهُ هُمُ الْبَاقِينَ﴾ သူ၏ သားစဉ်မြေးဆက်အား အသက်ဆက်ခွင့်ကို စီမံတော်မူ၏။</p>
၇၈။	<p>﴿وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ﴾</p>

	နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထားခဲ့၍-
၇၉။	سَلَامٌ عَلَىٰ نُوحٍ فِي الْعَالَمِينَ ﴿٧٩﴾ လောကအပ်သိမ်း အတွင်း နူးဟ်အား ငြိမ်းချမ်းမှုသက်စေသော်။
၈၀။	إِنَّا كَذَلِكَ نَجْزِي الْمُحْسِنِينَ ﴿٨٠﴾ ဤသို့၊ ငါသည် ကောင်းမွန်သူတို့အား ဆုလဒ်ပေးတော်မူ၏။
၈၁။	إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ﴿٨١﴾ ကေနပ်ပင် သူသည် ငါအရှင်အား ယုံကြည်သူ အမှုတော်ဆောင်တို့မှ ဖြစ်၏။
၈၂။	ثُمَّ أَعْرَفْنَا الْآخَرِينَ ﴿٨٢﴾ တဖန် နောက်လူများကို တိမ်မြုပ်စေတော်မူ၏။
၈၃။	وَإِنَّ مِنْ شِيعَتِهِ لِإِبْرَاهِيمَ ﴿٨٣﴾ ကေနပ်ပင် အိဗရဟံးမိသည် သူ၏ အဖွဲ့သားထဲမှ ဖြစ်၏။
၈၄။	إِذْ جَاءَ رَبَّهُ بِقَلْبٍ سَلِيمٍ ﴿٨٤﴾ သူသည် ကံကြမ္မာရှင်၏ထံသို့ တည်ငြိမ်အေးချမ်းသော နှလုံးသားဖြင့် ခရောက်၏။
၈၅။	إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَاذَا تَعْبُدُونَ ﴿٨٥﴾ သူက သူ၏ ဖခင်နှင့် သူ့လူမျိုးတို့အား မေးသည်မှာ “သင်တို့သည် အဘယ်ရာကို ကိုးကွယ်နေကြသနည်း-
၈၆။	أَنْفَكَ آلِهَةً دُونَ اللَّهِ تُرِيدُونَ ﴿٨٦﴾ ပရမတ်ဘုရားရှင်အား တုပြိုင်လျက် လုပ်ဖတ် ဘုရားများကို အလိုရှိကြသလော။
၈၇။	فَمَا ظَنُّكُمْ بِرَبِّ الْعَالَمِينَ ﴿٨٧﴾ လောကအပ်သိမ်း၏ ကံကြမ္မာရှင်အား မည်သို့ တွေးမြင်ကြသနည်း၊” ဟု ဖြစ်၏။
၈၈။	فَنظَرَ نَظْرَةً فِي النُّجُومِ ﴿٨٨﴾ ထို့နောက် သူသည် ကြယ်တာရာများကို စောင့်စား ကြည့်ရှု၍၊
၈၉။	فَقَالَ إِنِّي سَقِيمٌ ﴿٨٩﴾ “ကျွန်ုပ်သည်ပင် ဖျားချင်ချင် ဖြစ်လာပြီ၊” ဟု ဆိုသော်။ ^{၈၅၅}
၉၀။	فَتَوَلَّوْا عَنْهُ مُدْبِرِينَ ﴿٩٠﴾ သူတို့သည် သူ့အား လှည့်ထားခဲ့၍ သုတ်ခြေတင်ကြတော့၏။
၉၁။	فَرَاغَ إِلَىٰ آلِهِتِهِمْ فَقَالَ أَلَا تَأْكُلُونَ ﴿٩١﴾ သူသည် သူတို့၏ ဘုရားများထံသို့ လှည့်၍ ပြောသည်မှာ “သင်တို့ ဆွမ်းကွမ်းဘုန်းပေးကြသလော၊-

(၈၅၅) အိဗရဟံးမိ၏ လူမျိုးတို့သည် ထင်ရာမြင်ရာ ရုပ်ပွား ဆင်းတုများကိုသာ ကိုးကွယ်သည်မဟုတ်။ ကောင်းကင်တွင် မြင်သမျှသော ကြယ်တာရာ နက္ခတ်များကိုလည်း ကိုးကွယ်နေကြသောကြောင့် ကိုယ်တော် အိဗရဟံးမိက သင်တို့၏ အယူအဆများမှာ တိကျသေချာမှုမရှိ၊ နာကြားရသူများ အဖို့ပင် ဖျားချင်ချင် ဖြစ်လာပြီ၊ (ခေတ်စကားဖြင့် ဦးနှောက် စားလာပြီ) ဟု ပြောဆိုခြင်း ဖြစ်ပေသည်။

၉၂။	<p style="text-align: right;">مَا لَكُمْ لَّا تَتَّقُونَ ﴿٩٢﴾</p> <p>သင်တို့ အဘယ်ကြောင့် တရားမဟောကြသနည်း” ဟုဖြစ်၍၊</p>
၉၃။	<p style="text-align: right;">فَرَاغَ عَلَيْهِمْ ضَرْبًا بِالْيَمِينِ ﴿٩٣﴾</p> <p>☆ ၂၁:၅၈ သူတို့ဘက်သို့ လှည့်ကာ ညာလက်ဖြင့် ရိုက်ဖျက်လိုက်၏။*</p>
၉၄။	<p style="text-align: right;">فَأَقْبِلُوا إِلَيْهِ يَرْفُونَ ﴿٩٤﴾</p> <p>ထိုအခါ သူထံသို့ အရှိန်အဟုန်နှင့် ပြေးလာကြသူများကို-</p>
၉၅။	<p style="text-align: right;">قَالَ اتَّعْبُدُونَ مَا تَنْحِتُونَ ﴿٩٥﴾</p> <p>သူက မေးသည်မှာ “သင်တို့ထွင်းထုထားသော အရာများအား ကိုးကွယ်ကြကုန်သလော၊-</p>
၉၆။	<p style="text-align: right;">وَاللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ ﴿٩٦﴾</p> <p>ပရမတ်ဘုရားရှင်သည် သင်တို့နှင့် သင်တို့ ပြုလုပ်သော အရာများကို ဖြစ်တည်စေတော်မူ၏။” ဟု ဖြစ်၏။</p>
၉၇။	<p style="text-align: right;">قَالُوا ابْنُوا لَهُ بُيُوتًا فَأَلْفَوْهُ فِي الْجَحِيمِ ﴿٩٧﴾</p> <p>☆ ၂၁:၆၉ သူတို့က သူ့အတွက် အဆောက်အဦး တစ်ခုကို ဆောက်လော့၊ ထို့နောက် ငရဲတွင်း၌ ခင်းကျင်းပေးလော့၊ ဟု ဆို၏။*</p>
၉၈။	<p style="text-align: right;">فَارَادُوا بِهِ كَيْدًا فَجَعَلْنَاهُمُ الْأَسْفَلِينَ ﴿٩٨﴾</p> <p>သူ့အတွက် ဗျူဟာတစ်ရပ် ရေးဆွဲ၏။ သို့ဖြင့်-သူတို့အား နိမ့်ပါးသွားစေရန် ငါ စီမံတော်မူ၏။</p>
၉၉။	<p style="text-align: right;">وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهْدِينِ ﴿٩٩﴾</p> <p>သူဆုတောင်းသည်မှာ “တပည့်တော်သည် လမ်းညွှန်ပြုနေတော်မူသော ကံကြမ္မာရှင်ထံသို့သာ သွားနေပါ၏။”</p>
၁၀၀။	<p style="text-align: right;">رَبِّ هَبْ لِي مِنَ الصَّالِحِينَ ﴿١٠٠﴾</p> <p>“အို ကံကြမ္မာရှင် တပည့်တော်အား ပြုပြင်ပြောင်းလဲသူတို့မှ တစ်ဦးအား ချီးမြှင့်တော်မူပါ။” ဟု ဖြစ်၏။</p>
၁၀၁။	<p style="text-align: right;">فَبَشِّرْنَاهُ بِبُغْلَامٍ حَلِيمٍ ﴿١٠١﴾</p> <p>သို့ဖြင့် ငါသည် “နူးညံ့သိမ်မွေ့သော ကလေးအကြောင်း သတင်းကောင်းကို ပေး၏။”</p>
၁၀၂။	<p style="text-align: right;">فَلَمَّا بَلَغَ مَعَهُ السَّعْيَ قَالَ يَا بُنَيَّ إِنِّي أَرَىٰ فِي الْمَنَامِ أَنِّي أَذْبَحُكَ فَانظُرْ مَاذَا تَرَىٰ قَالَ يَا أَبَتِ افْعَلْ مَا تُؤْمَرُ سَتَجِدُنِي إِن شَاءَ اللَّهُ مِنَ الصَّابِرِينَ ﴿١٠٢﴾</p> <p>၎င်းသည် သူနှင့်အတူ လှုပ်ရှားနိုင်သော အရွယ်သို့ ရောက်သောအခါ သူက “ကျွန်ုပ်သည် သင့်အား စတေးပစ်ကြောင်း အိပ်မက်၌ မြင်၏။ ထိုအမြင်၌ သင်မည်သို့ ရှုမြင်သနည်း၊” ဟု မေးသော်၊ ၎င်းက “အို ဖခင်၊ အသင့်အား စီမံချက်ချပေးသည့် အတိုင်း ပြုလုပ်လော့၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီစေသည့်အလျှောက် ကျွန်ုပ်အား သည်းခံနိုင်စွမ်း ရှိသူတို့မှ အသင်တွေ့ရပါလိမ့်မည်။” ဟု ဆို၏။^{၈၅၆}</p>

(၈၅၆) ဤသုတ်တော်မှ ပြောထားသော စကားမှာ ရှင်းလင်းနေပါလျက် အစာသွပ် ဘာသာပြန် များ၏ နောက်သို့လိုက်၍၊ သို့မဟုတ် ရိုးရာ အစွဲမျက်လုံးဖြင့် ဖတ်၍ ကျမ်းတော်အား အရောင် ဆိုးထားသည်မှာ အဓိပရောဟိဒ်က သားတော် အစ္စမာလ်အီလ်ကို အိပ်မက်ထဲတွင် ကုရ်ဘာနီ လုပ် လှီးသတ်ခဲ့သည်၊ ထိုအရာအား သားတော်အား တင်ပြ၍၊ သားတော်ကလည်း ခွင့်ပြုသောကြောင့် အပြင်လောကတွင် သားတော်အား အမှန် တကယ်ပင် အလ္လာဟ်အတွက် တိုင်တည်၍ လှီးသတ်ရန်ပြုသည်၊ ထိုအခါ အလ္လာဟ်အရှင်က အစ္စမာလ်အီလ်အစား အခြားသော တိရိစ္ဆာန် တစ်ကောင်နှင့် အစားထိုးပေးလိုက်သည် စသည်ဖြင့် အလ္လာဟ်အရှင်အား လူသတ်ယဇ်ပူဇော်ရသည့် နတ်ဘုရားကြီးပုံစံမျိုး ပီပြင်စေရန် ရေးသား

၁၀၃။	<p style="text-align: right;">فَلَمَّا أَسْلَمَا وَتَلَّهُ لِلْجَبِينِ ﴿١٧٧﴾</p> <p>သူတို့သည် ငြိမ်းချမ်းရေးပြုသောအခါ၊ ၎င်းကို ဦးတိုက်ဆောင်ရွက်၏။^{၁၅၇}</p>
၁၀၄။	<p style="text-align: right;">وَنَادَيْنَاهُ أَنْ يَا إِبْرَاهِيمُ</p> <p>ငါအရှင်က “အို အီဗရာဟီးမ်” ဟု ခေါ်၍၊</p>
၁၀၅။	<p style="text-align: right;">فَدَصَّقْتَ الرَّؤْيَا إِنَّا كَذَّاكَ نَجْرِي الْمُحْسِنِينَ ﴿١٧٨﴾</p> <p>သင်သည် သင်၏ အမြင်ကို ဖြောင့်မှန်စွာပြု၏။ သို့ဖြင့် ငါသည် ကောင်းမွန်သူတို့အား ဤသို့ အကျိုးဆုပေးတော်မူပြီ။</p>
၁၀၆။	<p style="text-align: right;">إِنَّ هَذَا لَهُوَ الْبَلَاءُ الْمُبِينُ ﴿١٧٩﴾</p> <p>ဧကန်ပင် ဤသည်မှာ ရှင်းလင်းသော စုံစမ်းမှုပင် ဖြစ်၏။</p>
၁၀၇။	<p style="text-align: right;">وَفَدَيْنَاهُ بِذَبْحٍ عَظِيمٍ ﴿١၈၀﴾</p> <p>ငါသည် ယင်းကို ကြီးမြတ်သော စတေးမှုဖြင့် ရွေးယူတော်မူပြီ။^{၁၅၈}</p>

ပြန်ဆိုသည်များကို အံ့ကြဘွယ် ဝမ်းနည်း ဘွယ်တွေ့ရပေသည်။ ဤသုတ်တော်က ဆိုလိုချက်မှာ ထိုသို့ လုံးဝ မဟုတ်ချေ။ ဤသုတ်တော်အား စေ့စေ့စပ်စပ် ပြန်ဖတ်ကြည့်ပါ။ အီဗရာဟီးမ် က သူ့သားအား အိပ်မက်မြင်မက်သည်။ ထိုအကြောင်းကို သူ့သားအား ပြန်ပြောပြ၍- သားအနေဖြင့် ထိုအိပ်မက်အား မြန်သို့ ထင်မြင်သနည်း ဟု မေးသည်။ ထိုအခါသားက ဖခင်အား -အဖေအား စီမံလမ်းညွှန်ပေးသည့်အတိုင်း ဆောင်ရွက်လော့ဟု ပြောသည်။ စီမံလမ်းညွှန်ပေးသည့်အတိုင်း ဆိုသည်မှာ အိမ်မက်အတိုင်း ဆောင်ရွက်လော့ဟု အနက်ကို မပေးသည့်အပြင်- ကုရ်ဘာနီ ပြုလုပ်လော့ ဟုလည်း အနက်ကိုလည်း မပေးချေ။ ကျမ်းတော်တွင် အီဗရာဟီးမ်အား သူ့မိရိုးဖလာ ရုပ်ပွားကိုးကွယ်ခြင်းများအား မလိုက်နာရန်သာ စီမံညွှန်ကြား ခဲ့ပေသည်။ သားကောင်ဖြင့် ယဇ်ပူဇော်ခြင်းမှာ မိရိုးဖလာ အမှိုက်ကောင်များ၏ လုပ်ရပ်ဖြစ်၍ ကိုယ်တော်အီဗရာဟီးမ်အား ထိုသို့ လိုက်နာ ဆောင်ရွက်စေရန် သွန်သင်သော သွန်သင်ချက်ဟူ၍ ကျမ်းတော်တွင် မပါဝင်ချေ။ သားတော် အီဗရာဟီးမ်အိမ်က သူ့အား သည်းခံနိုင်သူ အဖြစ် တွေ့ရှိလိမ့်မည် ဆိုသည်မှာ- သူ့ဖခင်နှင့် လက်တွဲဆောင်ရွက် ရမည့် မိရိုးဖလာတော်လှန်ရေး ခရီးကြမ်းကို ဆောင်ရွက်ရာ၌ ဇွန်ပုံကြီးစွာဖြင့် မဆုတ် မနစ်ကျိုးစားသူ ဖြစ်ကြောင်းကို တွေ့ရမည် ဟု ဆိုလိုခြင်းသာ ဖြစ်ပေသည်။ သူတို့ သားအဖ နှစ်ဦး၏ သာသနာရေးဆောင်ရွက်ချက်မှာ တစ်ဦးက လည်ပင်းကို အလှီးခံ၍ တစ်ဦးက လည်ပင်ကို လှီးသည့် ဆောင်ရွက်ချက် မဟုတ်ချေ။ သူတို့၏ ဆောင်ရွက်မှုမှာ ဘုရားတစ်ဆူဝါဒအား ကြေငြာမည့် မှတ်တိုင်အဖြစ် ကာအိဘာကျောင်းတော်အား အုပ်မြစ်ချခြင်းပင် ဖြစ်ပေသည်- ၂:၁၇၇။

(၁၅၈) ဤသုတ်တော်အား- အီဗရာဟီးမ်သည် လည်ပင်းအား အလှီးခံရန် ဟု အမိပါယ်ကို ဦးတည်စေသည့် “သူတို့နှစ်ဦးလုံး အမိန့်တော်ကို အပြည့်အဝ နာခံသောအခါ၊ သူ (အီဗရာဟီးမ်)၏ ဦးခေါင်းကို စိုက်ပေး၏။” အချို့က “မှောက်လျှက် စင်းပေး၏” ဟု ပြန်ဆိုကြပေသည်။ ဝမ်းနည်းဘွယ်ကောင်းပေစွာ ဤဘာသာပြန်၌ “ငြိမ်းချမ်းရေးပြုသော အခါ” ဟု ပြန်ဆိုသော “အာဆ်လာမ” (ဆလာမ်) သည် အကြွင်းမဲ့ အမိန့်နှာခံခြင်းဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်သည်ဟု ဖြစ်သည့် အတွက် ထိုဆရာတော်ကြီးများ၏ ပြန်ဆိုမှုသည် မူရင်းနှင့် အမိပါယ်ကွဲပြားသည်ဟု မဆိုနိုင်ပါ။ သို့သော် **وَتَلَّهُ لِلْجَبِينِ** ဆိုသည်မှာ **တလ္လ** လိုက်နာသည် နှင့် **ဂျာဗီးန်** နှဖူး၊ ဦးခေါင်း၏ ရှေ့ဘက်အခြမ်း စာလုံးနှစ်လုံးကို ပေါင်း၍၊ ဦးခေါင်းစိုက်ပေးသည်။ မှောက်ပေးသည် ဟု ပြန်ဆိုခြင်းမှာ လွန်စွာ အံ့ကြစရာပင်။ ပို၍အံ့ကြစရာမှာ မှောက်ပေးသော သူအား နောက်ဂုတ်မှ မလှီးဘဲ၊ ရှေ့မှ လည်မြိုကို လှီးဖြတ်သည်ဟု လက်ခံထားခြင်းပင် ဖြစ်၏။ အမှန်တကယ် ထိုစကားလုံး၏ အနက်မှာ နှဖူး သို့မဟုတ် ဦးခေါင်း၏ ရှေ့ဘက် သို့လိုက်သည်။ ဦးတိုက်ဆောင်ရွက်သည်ဟုသာ ဖြစ်ပေသည်။ ဘာသာသာသနာရေး၌ တစ်စိုက်မတ်မတ် ဆောင်ရွက်ခြင်းကိုသာ ဆိုလိုပေသည်။

(၁၅၉) ဤနေရာ၌ ကြီးမြတ်သော ဟု ဘာသာပြန်သည့် စကားလုံး **عَظِيمٍ** အစွမ်း အား ဆရာတော်ကြီးများက အကောင်ကြီးသော တိရိစ္ဆာန်ကို ရည်ရွယ်၍ ပြန်ဆိုခြင်း၊ များစွာသော ဘာသာပြန်များ၌ ယဇ်ကောင် ဟု ကွင်းစ ကွင်းပိတ်ဖြင့် ဖြည့်စွက်၍ ဘာသာပြန်ခြင်းများကို တွေ့ရပေသည်။ သို့သော် ထိုဆရာတော်ကြီးများကပင် ထိုတိရိစ္ဆာန်မှာ သိုးငယ်ဖြစ်သည် ဟု ဆိုပြန်သည်။ မည်မျှ ရှေ့နောက်ညီညွတ်သော အသိပေးချက်ဖြင့် ဘာသာပြန်ကြတိသနည်း၊ အမှန်စင်စစ်တွင် ကျမ်းတော်သုံး အာရဗီစကားတွင် **عَظِيمٍ** အစွမ်း ဆိုသည်မှာ မြင့်မြတ်မှုကို ဆောင်သည့် ကြီးကျယ်ခြင်းမျိုးကို ဆိုလိုပေသည်။ **ကဘီးရ်** ဆိုသည်မှာ တာဝန်၏ အပေါ်အလေးကို ဆောင်သည့် ကြီးကျယ်မှု၊ မာနကြီးမှု၊ ဂုဏ်ကြီးကျယ်မှု စသည်တို့ကို အမိပါယ်သော ကြီးကျယ်မှု၊ **ကဘီးယ်** ဆိုသည် မှာ ခန္ဓာဗလကြီးကျယ်မှု၊ အင်အားအစွမ်းကြီးကျယ်မှုမျိုးကို အမိပါယ်ဆောင်ပေသည်။ ဤနေရာ၌ မြေကမ္ဘာတွင် မြင့်မြတ်မှုကို ဆောင်သည့် ကြီးကျယ်မှုမှာ လူသားထက် ပို၍ မည်သည့် တိရိစ္ဆာန်များ ရှိဦးမည်နည်း၊ ထိုဆရာတော်ကြီးများ၏ အလိုအရ လူသားအနက်တွင်မှ ဉာဏ်စဉ်တော်ဆောင် တစ်ပါးဖြစ်သည့် ကိုယ်တော်အီဗရာဟီးမ်ထက် သူ့ကိုယ်စား လှီးသတ်ခံရမည့် သိုးတစ်ကောင်က ပို၍ မြင့်မြတ်နေသလောက် ဖြစ်နေပေတော့သည် ဝမ်းနည်းဘွယ် ကောင်းပေစွာ- ဤသုတ်တော်မှ အမိပါယ်အစစ်အမှန်မှာ ထိုဆရာတော်ကြီးများ၏ အလိုအနက်သို့ မလိုက်ပေ။ ကျမ်းတော်၏ နေရာပေါင်းများစွာတွင် “ကောင်းမှုလုပ်သောသူအား ထိုထက်ပိုကောင်းသော ဆုကိုပေးမည်။” ဟု မကြာခဏပြောဆိုပေသည်။ ဤသုတ်တော်၏ ဆိုလိုချက်မှာလည်း “သူတို့၏ သာသနာရေးအတွက် ပေးဆပ်စတေးမှုကို ထိုထက်မြင့်မြတ် ကြီး

၁၀၈။	<p style="text-align: right;">وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ ﴿١٠٨﴾</p> <p>နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထား၍ -</p>
၁၀၉။	<p style="text-align: right;">سَلَامٌ عَلَىٰ إِبْرَاهِيمَ ﴿١٠٩﴾</p> <p>အိဗရဟာမီးမိအပေါ်သို့ ငြိမ်းချမ်းပါစေသော်။</p>
၁၁၀။	<p style="text-align: right;">كَذَلِكَ نَجْزِي الْمُحْسِنِينَ ﴿١١٠﴾</p> <p>ငါသည် ဤသို့ ကောင်းမွန်သူတို့ကို ဆုလဒ်ပေးတော်မူ၏။</p>
၁၁၁။	<p style="text-align: right;">إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ﴿١١١﴾</p> <p>ကေနပ်ပင် သူသည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။</p>
၁၁၂။	<p style="text-align: right;">وَبَشِّرْنَا هُ بِإِسْحَاقَ نَبِيًّا مِّنَ الصَّالِحِينَ ﴿١١٢﴾</p> <p>ငါသည် သူ့အား ပြုပြင်ပြောင်းလဲသူတို့မှ ဖြစ်သော သတင်းတော်ဆောင် အိစ္စဟာ့က် အကြောင်း သတင်းကောင်း ပါး၏။</p>
၁၁၃။	<p style="text-align: right;">وَبَارَكْنَا عَلَيْهِ وَعَلَىٰ إِسْحَاقَ وَمِن ذُرِّيَّتِهِمَا مُحْسِنٌ وَظَالِمٌ لِّنَفْسِهِ مُبِينٌ ﴿١١٣﴾</p> <p>သူနှင့် အိစ္စဟာ့က်အပေါ် ငါသည် ကျက်သရေရှိစေ၏။ သူတို့၏ သားမြေးတို့အနက် ကောင်းမွန်သူတို့ ရှိ၍၊ မိမိ စရိုက်ကို မိမိ ရှင်းလင်းစွာပင် အဝိဇ္ဇာသင့်စေသူတို့လည်း ရှိကြ၏။</p>
၁၁၄။	<p style="text-align: right;">وَلَقَدْ مَنَّا عَلَىٰ مُوسَىٰ وَهَارُونَ ﴿١١٤﴾</p> <p>မုရျပင် ငါသည် မူဆာနှင့် ဟာရုန်တို့အား မျက်နှာရစေခဲ့၍။</p>
၁၁၅။	<p style="text-align: right;">وَنَجَّيْنَاهُمَا وَقَوْمَهُمَا مِنَ الْكُرْبِ الْعَظِيمِ ﴿١١٥﴾</p> <p>သူတို့နှင့် သူတို့၏ လူမျိုးတို့အား ကြီးမားသော ဘေးဒုက္ခမှ ကယ်တင်ခဲ့၏။</p>
၁၁၆။	<p style="text-align: right;">وَنَصَرْنَاهُمْ فكَانُوا هُمُ الْغَالِبِينَ ﴿١١٦﴾</p> <p>သူတို့အား ငါအရှင် ကူညီစောင့်မခဲ၏။ သူတို့သည် အောင်မြင်သူများ ဖြစ်လာခဲ့လေ၏။</p>
၁၁၇။	<p style="text-align: right;">وَأَتَيْنَاهُمَا الْكِتَابَ الْمُسْتَبِينَ ﴿١١٧﴾</p> <p>သူတို့အား အလွန်ကျော်စော ထင်ရှားသော ကျမ်းတော်ကို ချီးမြှင့်ခဲ့၏။</p>
၁၁၈။	<p style="text-align: right;">وَهَدَيْنَاهُمَا الصِّرَاطَ الْمُسْتَقِيمَ ﴿١١٨﴾</p> <p>မြဲမြံတည်တံ့သည့် လမ်းစဉ်သို့လည်း ညွှန်ကြားခဲ့၏။</p>
၁၁၉။	<p style="text-align: right;">وَتَرَكْنَا عَلَيْهِمَا فِي الْآخِرِينَ ﴿١١٩﴾</p> <p>နောက်လာနောက်သား အတွင်း၌ သူတို့အကြောင်းအား ချန်ထား၍။</p>

ကျယ်သော ပေးဆပ်စတေးမှုမျိုးဖြင့် အစားပေးမည်၊ အကျိုးဆုကိုပေးမည်” ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။ ဤသုတ်တော်များနှင့် ၂၂:၃၅-၃၇ အပါအဝင် လူအများ စုပေါင်း ဒုလ္လဘ ပြုလုပ်သော ကာလတွင် အလှူဝတ္ထု ပေးလှူခြင်းများနှင့် မည်သို့မှ မပတ်သက်ချေ။ သီးခြား သမိုင်းတစ်ရပ် ပင် ဖြစ်ပေသည်။ အလှူဝတ္ထုသည် လူအများ စားသုံးရေး၌ အဆင်ပြေစေရန် ဆောင်ရွက်ကြခြင်း ဖြစ်စေ၍၊ ဤသမိုင်းကြောင်းမှာ အိဗရဟာမီးမိတို့ သားအဖက ပေးဆပ်စတေးခဲ့ပုံကို သီးခြားတင်ပြခြင်း ဖြစ်ပေသည်။

၁၂၀။	မူဆာနှင့် ဟာရုန်အပေါ်သို့ ငြိမ်းချမ်းပါစေသော်၊	سَلَامٌ عَلَىٰ مُوسَىٰ وَهَارُونَ ۖ
၁၂၁။	ငါသည် ဤသို့ ကောင်းမွန်သူတို့ကို ဆုလဒ်ပေးတော်မူ၏။	إِنَّا كَذَلِكَ نَجْزِي الْمُحْسِنِينَ ۖ
၁၂၂။	ဧကန်ပင် သူတို့သည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။	إِنَّهُمَا مِنْ عِبَادِنَا الْمُؤْمِنِينَ ۖ
၁၂၃။	ဧကန်ပင် အီးလ်ယာ့ခ်သည် ဉာဏ်စဉ်တော်ဆောင်တို့ အနက်မှ ဖြစ်၏။ ^{၅၅၉}	وَإِنَّ إِلْيَاسَ لَمَنْ الْمُرْسَلِينَ ۖ
၁၂၄။	သူက သူ့လူမျိုးအား ပြောသည်မှာ “သင်တို့သည် စည်းမစောင့်ကြသလော၊	إِذْ قَالَ لِقَوْمِهِ أَلَا تَتَّقُونَ ۖ
၁၂၅။	သင်တို့သည် အကောင်းမြတ်ဆုံး ဖြစ်တည်ပေးသည့်အရှင်အစား နေနတ်ဘုရား၌ ဆုတောင်းကြမည်လော၊	أَتَدْعُونَ بَعْلًا وَتَذَرُونَ أَحْسَنَ الْخَالِقِينَ ۖ
၁၂၆။	ပရမတ်ဘုရားရှင်သည် သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့ရှေ့ အဦးပထမ ဘိုးဘုရား၏ ကံကြမ္မာရှင်၏။” ဟု ဖြစ်၏။	وَاللَّهُ رَبُّكُمْ وَرَبُّ آبَائِكُمُ الْأُولِينَ ۖ
၁၂၇။	သူ့အား ငြင်းဆန်ကြကုန်ပြီ၊ သို့ဖြင့် ငါသည် သူတို့အတွက် အသင့်ပြင်ထားခံရသူများမှ [☆] ဖြစ်စေပြီ။	فَكَذَّبُوهُ فَإِنَّهُمْ لَمُحْضَرُونَ ۖ
၁၂၈။	ပရမတ်ဘုရားရှင်အား သီးသန့်တယ်တင်ရှင်ဟု ကိုးကွယ်ကြသူတို့သာ ထိုမှ ကင်း၏။	إِنَّا عِبَادَ اللَّهِ الْمُخْلَصِينَ ۖ
၁၂၉။	နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထား၍၊-	وَتَرَكْنَا عَلَيْهِ فِي الْآخِرِينَ ۖ
၁၃၀။	အီးလ်ယာ့ခ် အပေါ်သို့ ငြိမ်းချမ်းပါစေသော်-	سَلَامٌ عَلَىٰ إِبْرَاهِيمَ ۖ
၁၃၁။	ငါသည် ဤသို့ ကောင်းမွန်သူတို့ကို ဆုလဒ်ပေးတော်မူ၏။	إِنَّا كَذَلِكَ نَجْزِي الْمُحْسِنِينَ ۖ
၁၃၂။	ဧကန်ပင် သူတို့သည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။	إِنَّهُ مِنْ عِبَادِنَا الْمُؤْمِنِينَ ۖ
၁၃၃။		وَإِنَّ لُوطًا لَمَنْ الْمُرْسَلِينَ ۖ

(၈၆၀) ကိုယ်တော် အီးလ်ယာ့ခ်၏ အမည်နာမကို ကျမ်းတော်၌ ၆:၈၅။ ၃၇:၁၂၃၊ ၁၃၀ တို့တွင် သုံးကြိမ်ဖော်ပြထားပြီး၊ ထိုကိုယ်တော်၏ တရားဟောသည့် အကြောင်းအရာနှင့် ဖြစ်ပျက်မှုကို ၃၇:၁၂၃-မှ ၁၃၀ ထိတွင် ဖော်ပြထားပေသည်။

	လု-တ် သည် ဉာဏ်စဉ်တော်ဆောင်တို့ အနက်မှ ဖြစ်၏။	
၁၃၄။	၎ါအရှင်သည် သူနှင့် သူ့ဝိုင်းသားတို့အား ကယ်နှုတ်ခဲ့ပြီ။	إِذْ نَجَّيْنَاهُ وَأَهْلَهُ أَجْمَعِينَ ﴿١٣٤﴾
၁၃၅။	အမျိုးသမီးကြီးကိုသာ ကျန်ခဲ့သူတို့မှ ဖြစ်စေ၏။ [★]	إِنَّا عَجُوزًا فِي الْغَابِرِينَ ﴿١٣٥﴾
၁၃၆။	နောက်လူများအား ပျက်သုဉ်းစေတော် မူလိုက်၏။	ثُمَّ دَمَّرْنَا الْآخَرِينَ ﴿١٣٦﴾
၁၃၇။	၎င်းတို့မှ သင်တို့ ဖြတ်သန်းသွားလာခဲ့သည်မှာ နံနက်ပိုင်း-	وَإِنَّكُمْ لَتَمُرُّونَ عَلَيْهِمْ مُصْبِحِينَ ﴿١٣٧﴾
၁၃၈။	ညပိုင်းတို့၌ ဖြစ်၏။ သင်တို့၌ အတွေးအခေါ် မရှိကြသလော။	وَبِاللَّيْلِ أَفَلَا تَعْقِلُونَ ﴿١٣٨﴾
၁၃၉။	ကေနပ်ပင် ယူနုတ်စ်သည် ဉာဏ်စဉ်တော်ဆောင်တို့ အနက်မှ ဖြစ်၏။	وَإِنَّ يُونُسَ لَمِنَ الْمُرْسَلِينَ ﴿١٣٩﴾
၁၄၀။	သူသည် ကုန်တင် သင်္ဘောဆီသို့ သုတ်ခြေတင်၍၊	إِذْ أَبَقَ إِلَى الْفُلِّ الْمَشْحُونِ ﴿١٤٠﴾
၁၄၁။	အခြားသူများနှင့် ပတ်သက်၏။ သို့သော် သူသည် ပစ်ထားခဲ့သူတို့မှ ဖြစ်ရ၏။	فَسَاهَمَ فَكَانَ مِنَ الْمُدْحَضِينَ ﴿١٤١﴾
၁၄၂။	သူ့အား ငါးကြီးသည် ပါးစပ်ဖြင့် ဟပ်၏။ သူသည် အပြိုင်ပြိုင်ခံရသူတို့မှ ဖြစ်၏။ ^{၈၆၀}	فَالْتَقَمَهُ الْحُوتُ وَهُوَ مُلِيمٌ ﴿١٤٢﴾
၁၄၃။	သူသည် ငါးအား ဦးထိပ်ထားသူတို့မှ မဖြစ်ခဲ့လေလျှင်၊	فَلَوْلَا أَنَّهُ كَانَ مِنَ الْمُسَبِّحِينَ ﴿١٤٣﴾
၁၄၄။	သူသည် ရှင်ပြန်နိုးကြွရမည့် နေ့ထိတိုင် ၎င်း၏ ဝမ်းဗိုက်တွင်း တွင် နေထိုင်ရလတ္တံ့။ ^{၈၆၀}	لَلْبَثِّ فِي بَطْنِهِ إِلَى يَوْمِ يُبْعَثُونَ ﴿١٤٤﴾

(၈၆၀) ဤသုတ်တော်မှ **التَّقْمَةُ** အလိတကမာဟု ၏ အဓိပ္ပါယ်မှာ သူ့အား ပါးစပ်နှင့် အပြည့်ဖြည့်တော့ မလို ဖြစ်သည်ဟု အနက်ကိုပေးပေးသည်။ ပါးစပ်ထဲမှ အရာကို မြိုချလိုက်သည်ဟု အနက်ကို မပေးပေ။ ပါးစပ်ထဲမှ စကားများကို ပြင်သို့ ပြန်ပြောလိုက်သည် စသည့်ဖြင့် သုံးပေးသည်။ ကျမ်းတော် တွင် ထိုစကားလုံးနှင့် ရင်းမြစ်တူ စကားလုံးကို ၃၁၊ ၁၃ တွင် ကိုယ်တော် လု(က)မာန်၏ အမည်နာမကို သုံးထားပေးသည်။ (၃၁:၁၂) တွင် ကြည့်ပါ။ ထိုကြောင့် ဤစကားလုံးအား မြိုချလိုက်သည်ဟု ဘာသာပြန်ဆို၍၊ သူသည် ငါးကြီး၏ ဝမ်းဗိုက်ထဲတွင် သုံးရက်ကြာ နေထိုင်ရသည်ဟု သမ္မာကျမ်းစာမှ ယောနု ခေတ်အတိုင်း အစွလာမ် ဒေသနများကို မယူသင့်ပေ။ ဤသုတ်တော်မှ ဆိုသော သူသည် အပြိုင်ပြိုင်ခံရသူတို့မှ ဖြစ်၏ ဆိုသည်မှာလည်း သူ့အား ပရမတ်ဘုရားရှင် အလ္လာဟ်က မြိုပြင်ခြင်းမဟုတ်ပေ။ သူ့အား ချန်ထားခဲ့သော သူများမှ ပြိုင်ပြိုင်၍ ချန်ထားခဲ့ခြင်း ဖြစ်ကြောင်းကို ၁၄၁ တွင် အတိအကျ ဆိုထားပေးသည်။

၁၄၅။	فَبَدَّلْنَا بِالْعَرَاءِ وَهُوَ سَقِيمٌ ﴿١٤٥﴾ ထို့နောက် ငါသည် သူ့အား သဲသောင်ပြင်၌ ပစ်တင်စေ၏။ သူသည် ပင်ပန်းနွမ်းနယ်နေသူ ဖြစ်၏။ ^{၈၆၂}
၁၄၆။	وَأَنْبَتْنَا عَلَيْهِ شَجَرَةً مِّنْ يَّفْطِينٍ ﴿١٤٦﴾ သူ့အတွက် အသီးဝေနေသော အပင်ကို ပေါက်ရောက်ထားစေ၏။ ^{၈၆၃}
၁၄၇။	وَأَرْسَلْنَاهُ إِلَىٰ مِثَةِ أَلْفٍ أَوْ يَزِيدُونَ ﴿١٤٧﴾ ထို့နောက် ငါသည် သူ့အား ထောင်ပေါင်း ရာချီသော သို့မဟုတ် ပို၍တိုးများသော သူတို့ထံသို့ စေစား၍၊
၁၄၈။	فَأَمَنُوا فَمَتَّعْنَاهُمْ إِلَىٰ حِينٍ ﴿١٤٨﴾ သူတို့သည် ယုံကြည်လာကြ၏။ သို့ဖြင့် သူတို့အား ယာယီကာလ ခံစားပျော်ပါးစေ၏။
၁၄၉။	فَاسْتَفْتَاهُمُ الرَّبُّكَ الْبَنَاتُ وَلَهُمُ الْبَنُونَ ﴿١٤٩﴾ သူတို့အား “သင်တို့၏ ကံကြမ္မာရှင် အတွက် သမီးများ ရှိစေ၍၊ သင်တို့အတွက် သားများ ရှိစေကြသလော။” ဟု မေးမြန်းလော့။ [☆]
၁၅၀။	أَمْ خَلَقْنَا الْمَلَائِكَةَ إِنَاثًا وَهُمْ شَاهِدُونَ ﴿١٥٠﴾ သို့မဟုတ် ငါသည် နိမိတ်ဆောင်များကို လိင်မများ အဖြစ် ဖြစ်တည်စေခဲ့သလော၊ သူတို့သည် သက်သေများ ဖြစ်ကြသလော။ [☆]
၁၅၁။	أَلَا إِنَّهُمْ مِّنْ أَفْكَهْمَ لَيَقُولُونَ ﴿١٥١﴾ ဧကန်ပင် သူတို့၏ လုပ်ဖတ်များ အဖြစ် ပြောဆိုမှုများမှာ-
၁၅၂။	وَلَدَ اللَّهُ وَإِنَّهُمْ لَكَاذِبُونَ ﴿١٥٢﴾ ပရမတ်ဘုရားရှင်၌ သားတော် ရှိသည်ဟူ၍ ဖြစ်၏။ [☆] သူတို့၏ လိင်လည် ငြင်းဆန်မှုတို့သာ ဖြစ်၏။
၁၅၃။	أَصْطَفَىٰ الْبَنَاتِ عَلَىٰ الْبَنِينَ ﴿١٥٣﴾ အရှင်သည် သားများထက် သမီးများကို ပို၍ ရွေးကောက်သလော။
၁၅၄။	مَا لَكُمْ كَيْفَ تَحْكُمُونَ ﴿١٥٤﴾ သင်တို့အား အဘယ်အရာက မည်သို့ ဆုံးဖြတ်စေသနည်း။
၁၅၅။	أَفَلَا تَذَكَّرُونَ ﴿١٥٥﴾ သင်တို့ သတိတရား မရှိကြသလော။

(၈၆၂) ကိုယ်တော်အား ပရမတ်ဘုရားရှင်က မကယ်တင်လျှင် ငါး၏ ဝမ်းဗိုက်အတွင်းတွင် နေခဲ့ရမည် ဟူသည့် ဝါကျအား သူသည် ငါး၏ ဝမ်းဗိုက်တွင်းသို့ ရောက်ပြီးသွားပြီ၊ ထို့နောက် ပရမတ်ဘုရားရှင်က ကယ်တင်၍ အပြင်သို့ ရောက်လာခဲ့သည်။ သို့မဟုတ်က သူသည် ရှင်ပြန်ထမြောက်ရမည့်နေ့ထိတိုင် ငါးကြီး၏ ဝမ်းဗိုက်ထဲတွင် နေနေရမည်ဟူသည့် သဘောမျိုး ဖြစ်ရန် ဘာသာ မပြန်သင့်ပေ။ ဤဝါကျမှ ဆိုထားခြင်းမှာ ရှင်းလင်းလှပေသည်။ အကယ်၍သာ အလ္လာဟ်အရှင်က မကူညီခဲ့သော် ဝမ်းဗိုက်တွင်း၌ (မြို့ခဲ့သည်။ မမြို့ခဲ့သည်ကို မဆိုလို) နေနေခဲ့ရမည်ဟု ဖြစ်ပေသည်။ အဓိပ္ပါယ်မှာ- အလ္လာဟ်ကူညီစောင့်မရှု ငါး၏ ဝမ်းဗိုက်အတွင်း၌ မနေခဲ့ရဟူသော အဓိပ္ပါယ်ကိုသာ ရှင်းရှင်းလင်းလင်း ပြောဆိုနေပေသည်။

(၈၆၃) ဤဝါကျသည်လည်း ငါးကြီးက သဲသောင်ပြင်တွင် အံထုတ်လိုက်သည်ဟု ဆိုထားခြင်း မဟုတ်ပေ။ အလ္လာဟ်အရှင်ကသာ သူ့အား ကယ်တင်၍ ကမ်းစပ်တွင် တင်ပေးသည်ဟုသာ ဆိုလိုပေသည်။

(၈၆၄) ထိုအပင်သည် သူ့အား သဲသောင်သို့ ကယ်တင်ပြီးမှ ချက်ချင်း ဝန်းဒိုင်း ပေါက်လာသော အပင်မဟုတ်ချေ။ ကျမ်းတော်တွင် ပေါက်ရောက်စေပြီးသား ဖြစ်သည်ဟု သုံးထားပေသည်။

၁၅၆။	<p>﴿أَمْ لَكُمْ سُلْطَانٌ مُّبِينٌ﴾ သို့မဟုတ် သင်တို့၌ ရှင်းလင်းသော အထောက်အထား ရှိကြသလော။</p>
၁၅၇။	<p>﴿فَاتُوا بِكُتَابِكُمْ إِن كُنْتُمْ صَادِقِينَ﴾ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင်၊ သင်တို့၏ ကျမ်းများကို ပေးအပ်ကြလော့။</p>
၁၅၈။	<p>﴿وَجَعَلُوا بَيْنَهُ وَبَيْنَ الْجَنَّةِ نَسَبًا وَلَقَدْ عَلِمَتِ الْجِنَّةُ إِنَّهُمْ لَمُحْضَرُونَ﴾ သူသည်တို့သည် အရှင်၏အကြား ပုတုဇဉ်၏ အကြား၌ နီးစပ်မှုရှိသည် ဟု စီမံကြ၏။ ပုတုဇဉ်တို့က သူတို့ကိုယ် သူတို့ အသင့်ရောက်ရှိရမည့်သူများ ဖြစ်ကြောင်း သိနကြ၏။^{၆၆၄}</p>
၁၅၉။	<p>﴿سُبْحَانَ اللَّهِ عَمَّا يُصِفُونَ﴾ ဦးထိပ်ထားအပ်သည့် ပရမတ်ဘုရားရှင်သည် သူတို့၏ သီဝရီများနှင့် မဆိုင်ချေ။</p>
၁၆၀။	<p>﴿إِلَّا عِبَادَ اللَّهِ الْمُخْلَصِينَ﴾ ပရမတ်ဘုရားရှင်အား ကယ်တင်ရှင်သီးသန့်ဟု ကိုးကွယ်သူများမှအပ-</p>
၁၆၁။	<p>﴿فَاتِكُمْ وَمَا تَعْبُدُونَ﴾ သင်တို့နှင့် သင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ဖြစ်သော-</p>
၁၆၂။	<p>﴿مَا أَنْتُمْ عَلَيْهِ بِفَاتِينَ﴾ သင်တို့သည် အရှင်အား ပုန်ကန်ရန် စည်းရုံးနိုင်သည်မှာ-</p>
၁၆၃။	<p>﴿إِلَّا مَنْ هُوَ صَالِ الْجَحِيمِ﴾ ငရဲမီးသား အတိ ဖြစ်ရမည့် သူများသာ ဖြစ်၏။</p>
၁၆၄။	<p>﴿وَمَا مِنَّا إِلَّا لَهُ مَقَامٌ مَّعْلُومٌ﴾ ကျွန်ုပ်တို့အနက် တည်မြဲသော အလုပ် မရှိသူ ဟူ၍ မရှိချေ။</p>
၁၆၅။	<p>﴿وَأِنَّا لَنَحْنُ الصَّافُونَ﴾ ကျွန်ုပ်တို့သည် လျာထားခံရသူများ ဖြစ်၏။</p>
၁၆၆။	<p>﴿وَأِنَّا لَنَحْنُ الْمُسَبِّحُونَ﴾ ကျွန်ုပ်တို့သည် အရှင်အား ဦးထိပ်ထားနေသူများ ဖြစ်၏။</p>
၁၆၇။	<p>﴿وَإِن كَانُوا لَيَقُولُونَ﴾ ကေနပ်ပင် သူတို့က ပြောဆိုကြသည်မှာ-</p>
၁၆၈။	<p>﴿لَوْ أَنَّ عِنْدَنَا ذِكْرًا مِّنَ الْأَوَّلِينَ﴾</p>

(၆၆၅) ဤသုတ်တော်၏ ပထမဝါကျမှ အရှင်နှင့် ပုတုဇဉ်တို့အကြား နီးစပ်မှုရှိသည်ဟု စီမံကြ၏။ ဆိုသည်မှာ ထိုသို့ မအပ်မရာများကို ပူးတွဲ ကိုးကွယ် လိုသူများသည် ထိုပုတုဇဉ် စင်စစ်ဖြစ်သူများကို ဘုရားနှင့် တစ်ကိုးတည်းထား၍ ဆရာတင်မြောက်ကိုးကွယ်ရန် စီမံကြောင်းကို ဆိုလိုပေသည်။ ၃၄:၄၀၊ ၄၁။ ဒုတိယ ဝါကျမှ အသင့်ရောက်ရှိရမည့် သူများ ဆိုသည်မှာ သူတို့သည်လည်း အခြား လူသားများကဲ့သို့ ပရမတ်ဘုရားရှင်၏ ရှေ့မှောက်သို့ ရောက်ရှိရမည့် သူများ ဖြစ်သည်ဟု ဆိုခြင်း ဖြစ်ပေသည်။

	ကျွန်ုပ်တို့ထံ၌ ရှေးဦးပထမ မျိုးဆက်မှ သတိပေးတရားတော် ရှိခဲ့လေလျှင်-
၁၆၉။	لَكِنَّا عِبَادَ اللَّهِ الْمُخْلَصِينَ ﴿٦٩﴾ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်ကိုသာ ကယ်တင်ရှင်သီးသန့်ဟု ကိုးကွယ်ခဲ့မည်ပင်။” ဟု ဖြစ်၏။
၁၇၀။	فَكْفَرُوا بِهِ فَسَوْفَ يَعْلَمُونَ ﴿٧٠﴾ သို့သော် သူတို့သည် ၎င်းကို ဖုံးကွယ်ထားကြ၏။ သူတို့ သိကြရလေလတ္တံ့။
၁၇၁။	وَلَقَدْ سَبَقَتْ كَلِمَتُنَا لِعِبَادِنَا الْمُرْسَلِينَ ﴿٧١﴾ ငါသည် ငါ၏ အမှုတော်ဆောင် ဉာဏ်စဉ်တော်ဆောင်များဖြင့် မုက္ခပါတ်တော်ကို မချ ရှိစေခဲ့ပြီ။
၁၇၂။	إِنَّهُمْ لَهُمُ الْمَنْصُورُونَ ﴿٧٢﴾ ကေနပ်ပင် သူတို့သည် ကူညီစောင့်မခြင်းခံရမည်ပင်။
၁၇၃။	وَإِنَّا جُنْدَنَا لَهُمُ الْغَالِبُونَ ﴿٧٣﴾ ကေနပ်ပင် ငါ၏ စစ်သည်တော်များသည် အောင်မြင်သူများ ဖြစ်ရလတ္တံ့။
၁၇၄။	فَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ ﴿٧٤﴾ မကောင်း သို့ဖြစ်၍ သူတို့အား ယာယီမျှ အလှည့်ပေးထားလော့။
၁၇၅။	وَأَبْصِرْهُمْ فَسَوْفَ يُبْصِرُونَ ﴿٧٥﴾ သူတို့အား မျက်ခြည်မပြတ်စေလင့်၊ သူတို့သည်လည်း မကြာမှီ တွေ့မြင်ရလတ္တံ့။
၁၇၆။	أَفَبِعَذَابِنَا يَسْتَعْجِلُونَ ﴿٧٦﴾ သူတို့သည် ငါပြဋ္ဌာန်းထားသော ဝင့်ကြွေးကို စိတ်စောလျက် ရှိသလော။
၁၇၇။	فَإِذَا نَزَلَ بِسَاحَتِهِمْ فَسَاءَ صَبَاحُ الْمُنْذَرِينَ ﴿٧٧﴾ သို့ဖြင့် သူတို့၏ အထိုင်ချထားရာသို့ ၎င်းအား ချမှတ်သော်၊ သတိပေးခံထားရသော သူတို့အတွက် အကုသိုလ် နံနက်ခင်း ဖြစ်ရလတ္တံ့။
၁၇၈။	وَتَوَلَّ عَنْهُمْ حَتَّىٰ حِينٍ ﴿٧٨﴾ သူတို့ထံမှ ယာယီကာလ လှည့်ထွက်ခဲ့လော့။
၁၇၉။	وَأَبْصِرْ فَسَوْفَ يُبْصِرُونَ ﴿٧٩﴾ မျက်ခြည်မပြတ်စေလင့်၊ သူတို့သည်လည်း မကြာမှီ တွေ့မြင်ရလတ္တံ့။
၁၈၀။	سُبْحَانَ رَبِّكَ رَبِّ الْعِزَّةِ عَمَّا يَصِفُونَ ﴿٨٠﴾ ကံကြမ္မာရှင်အား ဦးထိပ်ထားလော့၊ အရှင်သည် သူတို့၏ သီဝရီတို့မှ ကင်းသော ဘုန်းတန်ခိုးတို့၏ ကံကြမ္မာရှင် ဖြစ်၏။
၁၈၁။	وَسَلَامٌ عَلَى الْمُرْسَلِينَ ﴿٨١﴾ ဉာဏ်စဉ်တော်ဆောင် အပေါင်းတို့ အပေါ်သို့ ငြိမ်းချမ်းပါစေသော်။

ရည်သန်စူးစိုက်မှုအပေါင်းသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။